



MaharNet

How To Change WiFi Password



YGN Hot line : 09770333373




MDY Hot line : 09770333383

ONU Model - HG8145V


အဆင့်(၁) - မိမိဖုန်းမှ wifi ကိုဖွင့်ပြီး သက်ဆိုင်ရာ wifi name သို့ချိတ်ဆက်ပါ

ပုံ(၁)Wifi စတင်ဖွင့်လှောင်ပေါ်သည့်ပုံ



မိမိ wifi name ကိုနှိပ်ပါ

ပုံ(၂)Password ရိုက်ရမည့်Boxပုံ



password ရိုက်ထည့်ပါ

စာမျက်နှာ ၂/၈

အဆင့်(၂)-မိမိဖုန်းမှ Browser သို့သွားပါ Browser တွင် 192.168.100.1 ကိုရိုက်ထည့်ပါ


ပုံ(၃)မိမိဖုန်းBrowser ပုံ

မိမိဖုန်းbrowser အားဖွင့်ပါ



ပုံ(၄)Browserတွင် 192.168.1.1 ရိုက်ထည့်ထားသည့်ပုံ


Browser တွင် 192.168.100.1ကိုရိုက်ထည့်ပါ



စာမျက်နှာ ၃/၈

Browser တွင် 192.168.1.1 ရိုက်ထည့်ပြီးပါက ONU Login page ပေါ်လာပါလိမ့်မည်
ထိုသို့ပေါ်လာပါက username တွင် **root** ကိုရိုက်ပါ password တွင် **admin** ကိုရိုက်ပြီး **login Box** ကိုနှိပ်ပါ

ပုံ(၅)ONU Login page ပေါ်လာပုံ



စာမျက်နှာ ၄/၈


အဆင့်(၃)Login ကိုနှိပ်ပြီးပါက ONU ထဲသို့ရောက်ရှိသွားပါမည် ထို့နောက်Setup Page ပေါ်လာပြီးပါက **WLAN Tag** ကိုနှိပ်ပါ

ပုံ(၇)ONU Setup Page ပေါ်လာသည့် ပုံ

The screenshot shows the Huawei HG8145V web management interface. The browser address bar displays '192.168.100.1/index.asp'. The page title is 'HG8145V' and the Huawei logo is visible. A navigation menu at the top includes 'Status', 'WAN', 'LAN', 'IPv6', 'WLAN', 'Security', 'Forward Rules', 'Network Application', and 'System Tools'. The 'WLAN' menu item is highlighted with a red box. A green box on the right side of the page points to the 'WLAN' menu with the text 'Page မှ WLAN Tag'. The main content area shows 'Status > Device Information' with a yellow message box stating 'On this page, you can view basic device information.' Below this is a table of 'Basic Information' for the device.

Basic Information	
Device Type:	HG8145V
Description:	EchoLife HG8145V GPON/EPON Terminal (CLASS B+/PX20+/PRODUCT ID:2150083476AGJB002652/CHIP:00060020180515)
SN:	48575443A31A669D (HWTC A31A669D)
Hardware Version:	13A9.A
Software Version:	V3R019C10S028
Manufacture Info:	2150083476AGJB002652.C422
ONT Registration Status:	O1(Initial state)
ONT ID:	255
CPU Usage:	1%
Memory Usage:	38%
Custom Info:	COMMON
System Time:	1981-01-01 00:07:23+06:30

Below the table is an 'Extended Information' section with a 'Device alias:' label and an input field. An 'Apply' button is located at the bottom right of the page.



The screenshot shows the Huawei HG8145V web interface. The top navigation bar includes 'WLAN' which is highlighted with a red box. The left sidebar lists various network settings, with '2.4G Basic Network Settings' selected. The main content area displays a yellow warning box with instructions and a list of WLAN configurations. Below this, the 'Enable WLAN' checkbox is checked. A table shows one WLAN configuration with SSID 'Thara Gone'. The 'SSID Configuration Details' section contains various settings like SSID Name, Enable SSID, Number of Associated Devices, Broadcast SSID, Authentication Mode, Encryption Mode, WPA PreSharedKey, and WPA Group Key Regeneration Interval.

HUAWEI HG8145V Logout

Status WAN LAN IPv6 **WLAN** Security Route Forward Rules Network Application Voice System Tools

2.4G Basic Network Settings WLAN > 2.4G Basic Network Settings

2.4G Advanced Network Settings

5G Basic Network Settings

5G Advanced Network Settings

Automatic WiFi Shutdown

WiFi Coverage Management

On this page, you can set the basic parameters of 2.4 GHz wireless network(When the 2.4 GHz wireless network is disabled, this page is blank).

⚠ Caution:

- Wireless network services may be interrupted temporarily after you modify wireless network parameters.
- It is recommended that you use the WPA2 or WPA/WPA2 authentication mode for security purposes.

Enable WLAN New Delete

SSID Index	SSID Name	SSID Status	Number of Associated Devices	Broadcast SSID	Security Configuration
<input type="checkbox"/> 1	Thara Gone	Enabled	32	Enabled	Configured

SSID Configuration Details

SSID Name: * (1-32 characters)

Enable SSID:

Number of Associated Devices: * (1-32)

Broadcast SSID:

Enable WMM:

Authentication Mode: ▾

Encryption Mode: ▾

WPA PreSharedKey: Hide * (8-63 characters or 64 hexadecimal characters)

WPA Group Key Regeneration Interval: *(600-86400s)

စာမျက်နှာ ၆/၈

အဆင့်(၄) WLAN Tag ထဲမှ WPA PreSharedKey Box ထဲတွင် ရှိနှင့်သော Password အဟောင်းကိုဖျက်ပါ

ပုံ(၉) Password အဟောင်းပေါ်လာသည့်ပုံ

The screenshot shows the Huawei HG8145V web interface. The 'WLAN' tab is selected. The '2.4G Basic Network Settings' section is active. A table lists the SSID configuration for 'Thara Gone'. Below the table, the 'SSID Configuration Details' section shows various settings, including 'Authentication Mode' set to 'WPA/WPA2 PreSharedKey' and 'Encryption Mode' set to 'TKIP&AES'. The 'WPA PreSharedKey' field is highlighted with a red box, and a blue arrow points from a text box on the right to this field.

Logout

Status WAN LAN IPv6 **WLAN** Security Route Forward Rules Network Application Voice System Tools

2.4G Basic Network Settings WLAN > 2.4G Basic Network Settings

2.4G Advanced Network Settings

5G Basic Network Settings

5G Advanced Network Settings

Automatic WiFi Shutdown

WiFi Coverage Management

On this page, you can set the basic parameters of 2.4 GHz wireless network(When the 2.4 GHz wireless network is disabled, this page is blank).

⚠ Caution:

1. Wireless network services may be interrupted temporarily after you modify wireless network parameters.
2. It is recommended that you use the WPA2 or WPA/WPA2 authentication mode for security purposes.

Enable WLAN

New Delete

SSID Index	SSID Name	SSID Status	Number of Associated Devices	Broadcast SSID	Security Configuration
<input type="checkbox"/> 1	Thara Gone	Enabled	32	Enabled	Configured

SSID Configuration Details

SSID Name: Thara Gone * (1-32 characters)

Enable SSID:

Number of Associated Devices: 32 * (1-32)

Broadcast SSID:

Enable WMM:

Authentication Mode: WPA/WPA2 PreSharedKey

Encryption Mode: TKIP&AES

WPA PreSharedKey: Hide * (8-63 characters or 64 hexadecimal characters)

WPA Group Key Regeneration Interval: 3600 *(600-86400s)

Password အဟောင်း

စာမျက်နှာ ၇/၈

အဆင့်(၅) Password အဟောင်းကိုဖျက်ပြီး လွတ်သွားသောနေရာတွင် Password အသစ်ကိုရိုက်ထည့်ပါ ထို့နောက် **Apply**ကိုနှိပ်ပါ

ပုံ(၁၀) Password အဟောင်းဖျက်ပြီး သွားသည့်ပုံ

The screenshot shows the Huawei HG8145V web interface. The top navigation bar includes 'Status', 'WAN', 'LAN', 'IPv6', 'WLAN', 'Security', 'Route', 'Forward Rules', 'Network Application', 'Voice', and 'System Tools'. The 'WLAN' tab is selected. The main content area is titled 'WLAN > 2.4G Basic Network Settings'. It contains a table with one entry for SSID 'Thara Gone' and a 'WPA PreSharedKey' field. The 'Apply' button is highlighted with a red box.

SSID Index	SSID Name	SSID Status	Number of Associated Devices	Broadcast SSID	Security Configuration
1	Thara Gone	Enabled	32	Enabled	Configured

SSID Configuration Details

SSID Name: Thara Gone * (1-32 characters)

Enable SSID:

Number of Associated Devices: 32 * (1-32)

Broadcast SSID:

Enable WMM:

Authentication Mode: WPA/WPA2 PreSharedKey

Encryption Mode: TKIP&AES

WPA PreSharedKey: Hide * (8-63 characters or 64 hexadecimal characters)

WPA Group Key Regeneration Interval: 3600 * (600-86400s)

Enable WPS:

WPS Mode: PBC

PBC: Start WPS

Apply Cancel


Password အသစ်ထည့်ရန်နေရာ

Apply Button

စာမျက်နှာ ၈/၈

Apply နှိပ်ပြီးပါက Page ညာဘက်ထောင့်ရှိ logout ကိုနှိပ်ပြီး ONU ထဲမှပြန်ထွက်ပါ ထို့နောက်မိမိဖုန်းမှ Wi-Fi ကို ပြန်လည်ချိတ်ဆက်ကြည့်ပါ Password အသစ်တောင်းပါလိမ့် မည် အသစ် change လိုက်သော password ကိုရိုက်ထည့်ပြီး Password အသစ်ဖြင့် Internet အသုံးပြုနိုင်ပါပြီ

ပုံ(၁၁) Logout button နှိပ်ထားသည့်ပုံ



ပုံ(၁၂) Logout ထွက်သွားပြီးမြင်တွေ့ရသည့်ပုံ

